



ကျန်းမာရေးဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဌာနီးစီးဌာန

မြန်မာ့တိုင်းရင်းဆေးပညာ
နှင့်
ဓရာဂါဏ်း ၆ မျိုး



ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂) ရပ်

- ၁။ လူတိုင်း သက်တမ်းစွဲ အသက်ရှည်စွာ နေဆိပ်ရေး
- ၂။ လူတိုင်း ရောဂါဘယ ကင်းရှင်းရေး

ကျန်းမာရေးဝန်ကြီးဌာန၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နည်းနာ (၃) ရပ်

- ၁။ ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိ
ပညာပေးခြင်း
- ၂။ ရောဂါကာကွယ်တားဆီးခြင်း
- ၃။ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း

စကားချိုး

နိုင်ငံတော်အကြီးအကဲက မြန်မာလူမျိုးများ
ရင်ဆိုင်နေရသော ငှက်ဖျား၊ တိဘီ၊ သွေးတိုး၊ ဆီးချို့၊
ဝမ်းပျက်ဝမ်းလျှော့၊ ဝမ်းကိုက် စသည် ရောဂါကြီး (၆)
မျိုးနှင့် အမြားရောဂါများအား တိုင်းရင်းဆေးဖြင့်
ထိထိမိမိကုသပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှု
ပြုခဲ့ပါသည်။

ကျွန်းမာရေးဝန်ကြီးဌာနသည် အမျိုးသားဆေး
ပညာဖြစ်သည် မြန်မာ့တိုင်းရင်းဆေးပညာ၏ အနှစ်
သာရှု နည်းနိသယယျတို့ဖြင့် ရောဂါကြီး (၆) မျိုး ဆိုင်ရာ
ဗဟိုသုတေသနများကို လွယ်လင့်တကူသိရှိ လိုက်နာ ကာကွယ်
စောင့်ရောက်နိုင်ရေး အထောက်အကူးပြုစောင့်ရေးနှင့် ကျမ်း
အစောင့်စောင့်တို့မှ လေ့လာမှုပြုမြောက်မှု အများပြည်သူ
လက်ဝယ်သို့ ရောက်ရှိစေရန် ရှေးရှုလျက်-----



ကျွန်းမာရေးဝန်ကြီးဌာန
တိုင်းရင်းဆေးပညာ၏ဦးစီးဌာန

မြန်မာ့တိုင်းရင်းဆေးပညာ



ကမ္မာ့နိုင်ငံအသီးသီးတွင် မြိမိတို့ရောမြေသာဝယ်ကျေးမျှအလိုက် တိုင်းရင်းဆေးပညာရပ်များတည်ရှိနေ ကြရာ မြန်မာတို့၏ တိုင်းရင်းဆေးပညာရပ်သည်လည်း ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိဖြစ်ထွန်းခဲ့ပြီး ယနေ့ တိုင်အောင်လည်း ဘိုးဘွားအမွှအနှစ် အမျိုးသား ဆေးပညာတစ်ရပ်အနေဖြင့် အားကိုးအားထား ပြုနေကြရ ဆ ဖြစ်ပါသည်။

မြန်မာတိုင်းရင်းဆေးပညာ၏ အခြေခံမဏ္ဍိုင်ကြီး (၄) ဒု ဖြစ်သည့် အေသနနယ်၊ အေသနဇာနယ်၊ နဂ္ဂ္ဂနယ်၊ စိန္တာဓရနယ်တို့အနေက် အေသနနယ် ဆေးပညာ တွင် “ကံ၊ စိတ်၊ ဥတု၊ အာဟာရ”ဟူသည့် သမုတ္မာန် (၅) ပါးသည် လူသားတို့၏ ကျန်းမာခြင်း၊ အနာရောဂါရခြင်း တို့၏ အကြောင်းတရားများဖြစ်ကြောင်း ပြဿံထား ပါသည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော သမုတ္မာန် (၆) ပါး ညီညွတ်မျှတမှသာလျှင် ကျန်းမာခြင်း အတိုးရရှိပေါ်မည်။ မကျန်းမာခြင်း (၇) အနာရောဂါရခြင်း သည်လည်း သမုတ္မာန် (၈) ပါး ညီညွတ်မျှတမှမရှိခြင်း၊ ဖောက်ပြန်ယိုယွင်းခြင်းကြောင့်သာလျှင် ဖြစ်ရပေသည်။

“က”

“က(ကမ္မ)ဆိုသည်မှာ အလုပ်ပင်ဖြစ်သည်” ဟု
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပေသည်။ “က”
ဆိုသည် ခံစားရမှုရလဒ် အခွင့်အရေးတစ်ရပ်သည် မိမိ
ကိုယ်တိုင်အသိဉာဏ်နှင့်ယှဉ်၍ မည်သို့နေထိုင်ကျင့်ကြ
နေကြသလဲဟုသည် “အလုပ်” ပေါ်တွင်သာ လုံးလုံး
လျားလျား တည်မြှုနေပါသည်။

မိမိခံနိုင်စွမ်းရည်ထက် ဂိုဏ်လုပ်ကိုင် ဆောင်ခြက်
ခြင်း၊ မူးယစ် ထုံးထိုင်းစေသည် ဆေးဝါးများသုံးစွဲခြင်း၊
ဆီး၊ ဝမ်း၊ သွေး၊ လေ တို့ကို ချုပ်တည်းခြင်းတို့သည်
ကျွန်းမာရေးကို ထိနိုက်စေသော က အကြောင်းတရား
များပင် ဖြစ်သည်။

ဘယ်သူမပြု မိမိမှု

“ စိတ် ”

အာရုံကိုသိတတ်သော သဘောကို စိတ်(စိဇ္ဈ)
ဟုခေါ်သည်။ လူသားတို့၏ရပ်ခန္ဓာအကောင်အထည်ကြီး
သည် စိတ်၏ဦးဆောင်မှုအလိုအတိုင်းဖြစ်ပျက် တည်ရှိနေ
ပေသည်။

အမျက်အောင်ကြီးခြင်း၊ စိတ်သောက များခြင်း
နှင့် စိတ်အားထယ်ခြင်း တို့ကိုရှောင်ရှား၍ မေတ္တာပွားကာ
သင့်တင့်စွာနဲ့သွင်းခြင်းခြင်းဖြင့် ကျန်းမာရေးကို ကောင်းမှန်
စေနိုင်သည် စိတ်၏ အကြောင်းတရားပင်ဖြစ်သည်။

စိတ်ထောင်းလျှင် ကိုယ်ကြေ

“ ဥတု ”

လူတို့သည် သဘာဝပတ်ဝန်းကျင်က အလို
အလျောက်ပေးအပ်ထားသော ပူဗြင်း၊ အေးခြင်း၊ ခြောက်
သွေဗြင်း၊ စွတ်စို့ခြင်းစသည် အခြေအနေများနှင့် လူတို့
ဖန်တီးစွမ်းဆောင်ထားသော ပတ်ဝန်းကျင် အခြေအနေ
များကို ဥတု ဟု ခေါ်ဆိုနိုင်ပေသည်။

ရာသီဥတ္တနှင့် ကိုက်ညီအောင် လုပ်ကိုင်ခြင်း၊
ဝတ်စား ဆင်ယင်နေထိုင်ခြင်းတို့သည် ကျန်းမာခြင်းတည်း
ဟူသော အကျိုးကျေးဇူးကို ရှုံးစေမည်ဖြစ်သည်။

ဥတုသဘော လိုက်လျောညီစွဲ
နှစ်တော်ခေ

“ အာဟာရ ”



“သမ္မသတ္တာ
ဆိုသည်အတိုင်း
အသက်ရှင်ခြင်း
အာဟာရပေါ်တွင်
ရပေသည်။



အာဟာရတိနိုကာ”
သတ္တဝါတို့၏
ဖြစ်စဉ်သည်
တည်မြှုနေက

ချီ-ချုပ်-ငန်-စပ်-ဆီ-ဖန် အရသာ ခြောက်ပါး
အနက် တစ်ခုခုလွှန်ကဲသောအစာများ စားသုံးခြင်းကို
ရှောင်ကြည်၍ သင့်တော်မည် အစာအာဟာရ များကို
ရွေးချယ်စားသောက်ခြင်းဖြင့် ကျန်းမာခြင်း တည်းတူသော
အကျိုးကို ခံစားရရှိနိုင်ပေမည်။

မျှတာ အာဟာရ မြှုပ်နည်း

ငုက်ဖျားရောဂါ

အမိပါယ

ငုက်ဖျားရောဂါကို မြန်မာ့တိုင်းရင်းဆေးပညာ
တွင် သန္တဖွား အဖျားဟူသံတုတေသနဖွင့်ဆိုပါသည်။ သန္တဖွား
အဖျားဟူသည် ပူတစ်ခါအေးတစ်လုံး ပြင်းထန်စွာ
ဖျားသောအဖျားကို ဆိုလိုသည်။

ရောဂါဖြစ်ရခြင်းအကြောင်းတရား

တေဇာဂါတ် (အပူ နှင့် အအေး) အားပြု၍
ဖောက်ပြန်မှုကြောင့် ငုက်ဖျားရောဂါ ဖြစ်ရသည်။ စိမ့်
စမ်း၊ ရေတံခွန်၊ အင်းအိုင်ထူးပြောသော တောကြီး
မြိုင်ကြီးတို့တွင် သွားလာ နေထိုင်ရခြင်း၊ မှက်၊ ခြင်
ပိုးမွားတို့ ကိုက်ခံရခြင်းကြောင့် ပါတ်ဖောက်ပြန်ဖြီး
ငုက်ဖျားရောဂါ ခံစားရခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

အပူချိန် ၁၀၂–၁၀၃ ထို့ကြောင်း၊ ချမ်းတုန်၍
အဖျားတက်ခြင်း၊ ရက်ခြားဖျားခြင်း၊ အသားရောင်
ဝါဖျော့ဖျော့ရှိခြင်း၊ ရက်၊ လ၊ နှစ်ထိ အဖျားတာရှည်စွာ
စွဲကပ်ပြီး သရက်ရွက် (ဖေလုံး) ကြီးလာခြင်း၊ အဖျား
ပြင်းထန်ပါက ငန်းဖမ်း၍ သတိလစ်မေ့များတတ်ခြင်း။

အသုံးဝင်ဆေးပင်များ

ကရှတ်ကောင်း၊ တမာ၊ ရင်းပြား၊ ဆေးပုလဲ၊
ပညာလက်း၊ ကြံးဟင်း၊ ရှိန်းခါး၊ ပိတ်ချင်း၊ ချင်း၊ ကုဇ္ဈိုး၊
ငံ့ဗုံးဆေး၊ ရှမ်း ဆေးခါး၊ ဆောင်းမေခါး၊ တောင်မူရှိး၊
ကလိမ်း၊ ကြောင်ပန်း၊ လင်းတပါးပျဉ်း၊ မူရားကြီး၊ ပန်းခါး။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖို့များ

မတဲ့မြင့်ခိုင်ကုန်းဆေး၊ လေးညွှဲးကလပ်ဆေး၊
ဟလိဒ္ဒရုဏ္ဏာဆေး၊ ဆေးပုလဲကလပ်ဆေး၊ ဆီးရွင်ဝမ်း
နှတ်ဆေး။

ရှောင်ရန်အစားအစာများ

ပထဝီအာပေါဒိတ်လွန်သော ချို့ဆိမ့် အရသာ
များ၊ သစ်သီးများ။

ဆောင်ရန်

စွတ်စိတိုင်းနှင့်ရှုံး၍ အမြဲအေးသောနေရာများတွင်
နေထိုင်မှုရှောင်ကြည်ခြင်း၊ မှုက်၊ ခြင်၊ ပိုးမွားများ အကိုက်
မခံရအောင်နေထိုင်ခြင်း၊ ငှက်ဖျားရောဂါရိနေစဉ် ပင်ပန်း
စွာအလုပ်လုပ်ခြင်း၊ အိပ်ရေးပျက်ခံခြင်း၊ မေထုန်ဖိုးခြင်း
တို့ ရှောင်ကြည်ခြင်း။




တိဘီရောဂါ

အမိပါယ်

တိဘီရောဂါကိုတိုင်းရင်းဆေးပညာတွင် သောသ ရောဂါဟုသတ်မှတ်နိုင်ပါသည်။ ‘သောသ’ဆိုသည် မှာ ခန္ဓာ ကိုယ်၏ အရင်းအမြစ်ဖြစ်သော သရီရဝါတ်(ဂ)ပါးတို့ တစ်နေ့တွေးခြောက်ခန်း၍ တစ်ဖြည့်းဖြည့်း ကြံ့လှို ညီးနှစ်း ကုန်ခန်းလာခြင်း ကိုဆိုပါသည်။

ရောဂါဖြစ်ရခြင်းအကြောင်းတရား



ဥက္ကတေဇာနှင့်ဝါယာ ပါတ်(ဂ)ပါးလုံး လွန် ကဲသဖြင့် အာပေါ်ဝါတ်ဆုတ်ယုတ်လာသည့် အခြေအနေ ဖြစ်သည်။ ဥက္ကတေဇာဝါတ် တိုးပွားစေနိုင်သည့် အပြု အမူ၊ အနေအထိုင်၊ အစားအသောက်များကို ပြုကျင့်ဖန် များသဖြင့် ခန္ဓာကိုယ်တွင် တေဇာဝါတ်လွန်ကဲပြီး ဝါယာဝါတ်ကိုပါ တိုးပွားစေပြီး ပထဝါဝါတ်၊ အာပေါ်ဝါတ် များ ယုတ်လျော့ကာ ရောဂါကျရောက်လာခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ညာဘက်ချွေးထွက်၍ဖျားခြင်း၊ ချောင်း အဆက်မပြတ်ဆိုးခြင်း၊ ချောင်းဆိုးလျှင် သွေးစသွေးနများ ပါခြင်း၊ မောကျုပ်၍ အသက်ရှုမှုမောင်း၊ မအီမသာဖြစ်၍ နှုံးခွေမောပန်းခြင်း။

အသုံးဝင်ဆေးပင်များ

နှယ်ချို့၊ ပိတ်ချင်း၊ အာလာ၊ သစ်ကြံ့ပိုး၊ ပရွှေ့ဝါ၊
နွားမြေရင်း၊ တမာ၊ ဆီးဖြူး၊ ဖန်ခါး၊ သစ်ဆိမ့်၊ နီရာ
ရွက်ထူး၊ မူရားကြီး၊ ဒ္ဓသူး၊ လောက်သော၊ ပတဲကော၊
လင်းလော၊ တပင်တိုင်မြန်း။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖို့များ

အပူဇ္ဈိမ်းဆေး၊ ဒေဝါသခေဆေး၊ မတဲ့မြင်းမိုင်း
ကုန်းဆေး၊ ဟလိဒ္ဓစွဲကြောင်းဆိုးပျောက်ဆေး၊ ဆီးကူလာဆေး၊ သွေး
ကူလာဆေး၊ အကင်းဆယ်ပါးဆေး။

ရှောင်ရန်အစားအစာများ

ပူစပ်လွန်းသော၊ ချဉ်လွန်းသော အစားအစာ
များ၊ သန့်ရှင်းလတ်ဆတ်မှုမရှိသော လက်လုပ်ချဉ်း
ဆားစိမ်း၊ ဆားသိပ်ထားသောအစားအစာများ၊ မျှစ်း
ငရှတ်ကောင်း၊ ချင်း၊ မဆလာ၊ ဥသူစ်၊ ကြောင်လျား၊
သက်ရင်းကြီး စသည့် အခိုးပြင်း၍ အပူဇ္ဈိတ်ကိန်းအောင်း
သော အစားအစာများ။

ဆောင်ရန်

လေကောင်းလေသန့် ရှာဖိုက်ခြင်း၊ စိတ်
ပျော်ရွင်မူ နှင့် ြိမ်းအေးမှုရအောင်လေ့ကျင်ခြင်း၊ တရား
ဘာဝနာ ကမ္မာဌာန်း ဝိပဿနာလုပ်ငန်းများ လုပ်ဆောင်
ခြင်း၊ ရာသီဥတု မပူလွှန်း မအေးလွှန်းဘဲ သန့်ရှင်း
သပ်ယပ်သော နေရာထိုင်ခင်းများတွင် နေထိုင်ခြင်း၊
အာဟာရပြည့်ဝသောအစားအစာများ စားသုံးခြင်း။



သွေးတိုးရောဂါ

အမိပါယ်

သွေးတိုးရောဂါကို မြန်မာ့တိုင်းရင်းဆေးပညာ
တွင် ‘ဝါတရ္ဘာ’ရောဂါဟု သတ်မှတ်နိုင်ပါသည်။ ဝါတ
သည် ‘လေ’ဖြစ်၍ ရ္ဘာသည် ‘သွေး’ဟု အမိပါယ်ရကာ
လေ နှင့် သွေး နှစ်ပါးလွန်၍ ဖြစ်သောရောဂါဟု ဖွင့်ဆို
ပါသည်။

ရောဂါဖြစ်ရခြင်းအကြောင်းတရား

မီဝါယာများလုပ်ငန်းလွန်ကဲစေသည် ကံ၊ စိတ်၊
ဥတု၊ အာဟာရ၊ အကြောင်းတရားများနှင့် သွေးပို့ဆောင်
သည်လမ်းအား ပိတ်ဆိုမှုနှင့်ပျက်စီးမှုကြောင့် သွေးတိုး
ရောဂါဖြစ် ရသည်။

ရောဂါလက္ခဏာများ

ဝမ်းချုပ်ခြင်း၊ ခန္ဓာကိုယ် အပေါ်ပိုင်း ချွေးထွက်
ခြင်း၊ ရေထုခြင်း၊ ရင်ပူခြင်း၊ အိပ်မပျော်ခြင်း၊ အစား
ပျက်ခြင်း၊ ဒေါသကြီးခြင်း၊ ဇ်ကြောထိုးခြင်း၊ ခေါင်းအုံ
ခေါင်းကိုက်ခြင်း၊ အမြဲလိုလိုမူးဝေနေတတ်ခြင်း။

အသုံးဝင်ဆေးပင်များ

တေရာစ်၊ ကြက်သွန်ဖြူ။ ဆူးပန်း၊ သံပရာ၊
တရုတ်နံနံ၊ သမုန်း၊ ရဲယို၊ ရှောက်၊ ကြိုတ်မှန်၊ စောင်ချမ်း၊
ခံတက်၊ ကနဖေါ့၊ ပိုးစာ၊ ကင်းပုံ၊ ဒီရာ၊ ဂုံမင်း၊ ဆိတ်ဖူး၊
ချင်း၊ တမာ၊ ကုဇ္ဇာ။ ကြံဟင်း၊ ခရမ်းကစော့၊ စပါးလင်။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖုံးများ


စက္ခပါလဆေး၊ သွေးဆေးနီးကြီး၊ အကင်းဆယ်
ပါးဆေး၊ မှတ်ကဲဆေး၊ သည်းခြေဆေး။

ရှောင်ရန်အစားအစာများ

အအေးစာများဖြစ်သည့် ဝက်သား၊ ကျွေသား၊
ကြွက်သား၊ ဖားသား၊ ဘဲသား၊ ခရာ၊ ငါးပတ်၊
ငါးသလောက်၊ ငါးပြေမ၊ ငါးရှုံး၊ ငါးအုံတုံး၊ ငါးမြင်း၊
ပုစ္စန်တုပ်၊ ပုစ္စန်၊ ပုစ္စန်လုံး၊ ကဏန်း၊ လိုင်၊ ငါးဖယ်၊ ငါးပို့၊
ငါးခြောက်၊ ငါးပြောရည်၊ ငါးပိုကောင်၊ ငါးသေါ်ဗာ၊
တည်းသီး၊ အုန်းသီး၊ ထန်းသီး၊ ပုံလုံသီး၊ သပွတ်သီး၊
ထောပတ်သီး၊ ဈူးရင်းသီး။

ဆောင်ရန်

သင့်တင့်လျှောက်ပတ်သော ကိုယ်လက်
လူပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်တည်းထိမဲဖော်
သော လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ သမထ၊ ဂိပသာနာ
လုပ်ငန်းများ၊ ဘာသာတရားအလိုက် ပုတ္တီးစိပ်ခြင်းနှင့်
တရားထိုင်ခြင်း။



ဆီးချို့ရောဂါ

အမိပါယ

မန်မာ့တိုင်းရင်းဆေးပညာတွင် ဆီးချို့ရောဂါ
ကို မဓမ္မဟ ဟုခေါ်ဆိုသည်။ ‘မဓ’ ဆိုသည်မှာ
ပျားရည်ကဲသို့ချို့သော ဟူ၍လည်းကောင်း၊ ‘မဟ’
ဆိုသည်မှာ ဆီး ဟူ၍လည်းကောင်း အမိပါယရရှိသည်။

ရောဂါဖြစ်ရခြင်းအကြောင်းတရား

ဝစ်မီး ခေါ် ဘသရို့ နှင့် ပါတ်မီး ခေါ် ဓာတ်ရို့
နှစ်ပါးစလုံး ဖောက်ပြန်၍ဖြစ်သောရောဂါ ဖြစ်သည်။

ရောဂါလက္ခဏာများ

ဆီးများခြင်း၊ ဆီးမကြာခဏာသွားခြင်း၊ ရေ
သောက်များခြင်း၊ အအိပ်များခြင်း၊ ယားယံခြင်း၊ အသား
အရေထူပွဲခြင်း၊ ကိုယ်သားကိုယ်ရေအေးခြင်း၊ အသက်ရှုမဝ်
ခြင်း၊ မောခြင်း၊ အကြောတက်ခြင်း၊ ကျောကုန်း၊ ခြေဖျား
လက်ဖျားနှင့် ခြေဖဝါးတို့၏ အနာဖြစ်တတ်ခြင်း နှင့် အနာ
ဖြစ်လျင်ကျက်ခဲခြင်း၊ ညီပုပ်သောအနုံရှိခြင်း၊ ထိခိုက်ရှုနာ
များကျက်ခဲ၍ အနာပိုမိုကြီးလာတတ်ခြင်း၊ သတိလစ်မေး
များတတ်ခြင်း။

အသုံးဝင်ဆေးပင်များ

နန်းနှစ်၊ ထင်းရှားကြီး၊ ဆီးဖြူး၊ ဖန်ခါး၊
သစ်ခို့၊ ပန်းနှာ၊ ပန်းရင်း၊ အကျော်၊ ဆင်တုံးမန္တ်၊
စမ္းဖြူး၊ ကတိဖိုး၊ တောက်ရပ်၊ ဖော်၊ ကန့်ချုပ်နှီး၊
လက်ထုတ်စွေး၊ ဒန်းသလွန်း၊ သိကြားမကိုဋ်၊ ကြက်
ဟင်းခါး၊ ပုတီးဖြူး၊ ကြက်လည်ဆံး။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖို့များ

ဆေးပုလဲကလပ်ဆေး၊ ပြည်လုံးချမ်းသာဆေး၊
သွေးဆေးနီးကြီး၊ နန်းတွင်းလျှောပွတ်ဆေး၊ မှတ်ကဲဆေး။

ရှောင်ရန်အစားအစာများ

အေးချိုးဆိုရှိအရသာရှိသောအစာများ၊ ဖျော်ရည်
အအေးနှင့် ချို့သောအသီးများ၊ ထန်းလျက်၊ သကြား
တို့နှင့်ပြုလုပ်သောမျိုးများ၊ ရောဂါပြင်းထန်ပါက ကစီဝါတ်
များသော အစားအစာ။

ဆောင်ရန်

ကိုယ်လက်လှပ်ရှားမှုများကို သင့်တင့်သော
အတိုင်းအတာအထိ ရောဂါအဆင့်အလိုက် ပြုလုပ်ရန်၊
သင့်တင့်မျှတစွာ စားသုံးရန်။

ဝမ်းပျက်ဝမ်းလျှောရောဂါ အမိပါယ

ဝမ်းပျက်ဝမ်းလျှောရောဂါကို မြန်မာ့တိုင်းရင်း
ဆေးပညာတွင် အတိသာရ ရောဂါဟု ဖွင့်ဆိုပါသည်။
‘အတိ’ ဆိုသည်မှာ “အလွန်အမင်း” ဟုသော်ဘာရြှိုး
‘သာရ’ ဆိုသည်မှာ “သက်လျှောခြင်း” ဟုသော်ရပါ
သည်။

ရောဂါဖြစ်ရခြင်းအကြောင်းတရား

ပါစကတေဇော် အစာကြောက် စေနိုင်သော
စွမ်းရည်ပျက်စီးခြင်းကြောင့် ဆွဲဘကိုယ်ရှိ ‘ရသရည်’ သည်
ပျက်သော အာပေါ်ပါတ်အရည်များဖြစ်ကာ ကျင်ကြီးမလ
နှင့် အတူရောလျက် လွန်စွာသက်ဆင်းခြင်း၊ အကြိမ်ကြိမ်
သက်ဆင်းခြင်းတို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

- အပူဝမ်းသက်လက္ခဏာများ

ဝမ်းပျက်အတွင်းမှုပူသောခံစားမှုရှိကာ ဝမ်းရည်
များအကြိမ်ကြိမ်သက်ဆင်းခြင်း၊ အားအင်ကုန်ခန်းတတ်
ခြင်း၊ မောဟိုက်၍အိပ်မရခြင်း၊ ဆီးပူ၍ အရောင်ပါကာ
ရင့်လာခြင်း၊ ရေအလွန်ထတ်၍ ရေအေးကို မကြာခကာ
သောက်လိုခြင်း၊ ပူသောအချိန် (မွန်းတည်)တွင် ရောဂါ
တိုးခြင်း၊

- အအေးဝမ်းသက်လက္ခဏာများ

ဝမ်းနှင့်ဆီးအကြိမ်ကြိမ် သက်ဆင်းခြင်း၊ ကိုယ်သားကိုယ်ရေး ပူဇော်ခြင်း၊ လေးလံထိုင်းမှုပိုင်း၍ အိပ်ချင်စိတ်ဖြစ်ပေါ်ခြင်း၊ မအီမသာခံစားရခြင်း၊ ကြောက်လန့်စိတ်များနေခြင်း၊ အေးသောအချိန် (ညာ)တွင်ရောဂါတိုးခြင်း။

အသုံးဝင်ဆေးပင်များ

ဆူးဖြူ။ ကြောင်လျှော၊ လက်ထုတ်ကြီး၊ ပန်းလဲ၊ သလဲ၊ ဥသူဗျာ၊ တောက်ရပ်၊ တမာ၊ ဆီးဖြူ။ ဖန်ခါး၊ သစ်ဆိတ့မဲ့၊ စမ္မန်မျိုးဝါးပါး၊ လင်းလော၊ လက်ပံ့ဆေး၊ ကာတိပို့လ်သီး၊ ရှားစေး၊ ပဋိကာန်သီး၊ ရှိန်းခို့။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖို့များ

သွေးဆေးနိုက်း၊ အပူးမြိမ်းသွေးဆေး၊ ကာတိလဝင်းဆေး၊ မတဲ့မြှင့်မို့ရှုံးကုန်းဆေး၊ အစာကြောလေပုပ်ထုတ်ဆေး၊

ရှောင်ရန်အစားအစာများ

ကြောက်ခဲသောအစာများ၊ ကောက်ညှင်း၊ ပမာစ်၊ ဒံပေါက်၊ ထောပတ်ထမင်း၊ ဝမ်းနှီးစာများ၊ ဖြစ်သည့်အမှည့်လွန်ပို့နှဲသီး၊ သရက်သီး၊ စသည်များ၊ မှန်တီးမှန့်ဟင်းခါးနှင့် လက်လုပ်ချဉ်များ။

ဆောင်ရန်

ကြောက်လွယ်သော ဆန်ပြုတ်၊ စုပ်ပြုတ်
စသည်များကိုစားစေခြင်း၊ အပူ ဝမ်းသက်လျှင် ရေအေးချိုး
၍ ပြီမဲသက်စွာအနားယူစေခြင်း၊ အအေးဝမ်းသက်လျှင်
ရေနွေးချိုး၍ပြီမဲသက်စွာအနားယူစေခြင်း၊ ရေကျက်အေး၊
ရေနွေးတို့ကိုသာသောက်သုံးခြင်း၊ ဓန္တာကိုယ်တွင်း အရည်
ပါတ်လျော့ပါး၍ အားကုန်မောပန်းလျှင် အုန်းစိမ်းရည်
တွင် သကြား၊ ဆားအနည်းငယ်ထည်ပြီး သောက်သုံး
စေခြင်း။



ဝမ်းကိုက်ရောဂါ

အမိပါယ

ဝမ်းကိုက်ရောဂါကို မြန်မာ့တိုင်းရင်းဆေးပညာ
တွင် ဘေသ္ဓနယအလိုအရ ‘ဂဟဏီ’ ရောဂါဟု
ဖွင့်ဆိုပါသည်။

ရောဂါဖြစ်ခြင်းအကြောင်းတရား

ဝမ်းမီးပျက်စီးမှုကြောင့် နာကျင်ခြင်းနှင့်ယဉ်၍
ဝမ်းအကြိမ်ကြိမ်သွားခြင်း ဖြစ်သည်။


ရောဂါလက္ခဏာများ

အပူဝမ်းကိုက်လက္ခဏာများ

အပူဝမ်းသွားခြင်း၊ သွေးနှင့် အကျိအခွဲ အနည်း
ငယ်ပါသော ဝမ်းသွားခြင်း၊ ဝမ်းတွင်းပူလောင်မှု ခံစား
ရခြင်း၊ ခံတွင်းလည်ချောင်း ပူလောင်၍ ရေဝတ်ခြင်း။

အအေးဝမ်းကိုက်လက္ခဏာများ

ဝမ်းသွားလျှင် ရစ်၍ရစ်၍ နာခြင်း၊ ဝမ်းသွားလို
စိတ်ရှိ၍ ဝမ်းသွားသည်အခါ ပမာဏ အနည်းငယ်သာ
သွားခြင်း၊ အဖြူရောင်ပျစ်ခွဲခွဲ အကျိအခွဲ ဝမ်းသွားခြင်း၊
ဝမ်း၏အနဲ့ အလွန်ပုပ်ညီတတ်ခြင်း။



အသုံးဝင်ဆေးပင်များ

ကျွဲကျောင်းမင်စေး၊ ရာတန်စွေ့၊ ဆူးဖြူ။
ကြောင်လျှာ၊ လက်ထုတ်ကြီး၊ ပန်းလဲ၊ သလဲ၊ ဥသူစို့၊
တောက်ရပ်၊ တမာ၊ ဆီးဖြူ။ ဖန်ခါး၊ သစ်ဆိမ့်၊ စမုန်မျိုး
ငါးပါး၊ လင်းလေ၊ လက်ပံ့စေး၊ ဇာတိရွှေ့လှုလှုသီး၊ ရှားစေး၊
ပဋိကာာန်သီး၊ ကန့်ချုပ်နှီး၊ ငရှတ်ကောင်း၊ ဆင်တုံးမန္တယ်၊
နွားမြောင်း။

အသုံးဝင်ဌာနသုံးတိုင်းရင်းဆေးဖံ့ဌား

မတဲ့မြင့်မိုင်ကုန်းဆေး၊ ဆေးပုလဲကလပ်ဆေး၊
ကန့်ချုပ်ပဒေသာဆေး၊ ဇာတ်လဝံ့ဆေး၊ ဒေဝါသ
ဆေး၊ သီရိစန္ဒန်ဆေး၊ သွွေးဒူလာဆေး၊ အပူးပြီးမဲ့ဆေး။


ရှောင်ရန်အစားအစာများ

ကြောက်ခဲသော အစာများဖြစ်သည့် ကောက်
ညွှန်း၊ ဆီကြော်မှန့်၊ လက်သုပ်၊ လက်လုပ်ချဉ်း၊
ဝမ်းတွင်းသားနှင့် ဝက်သား၊ ငါးပိရည်း၊ ငါးပိကောင်နှင့်အပူး
အစပ်များ။

ဆောင်ရုံ

ကြကျက်လွယ်သောအစားအစာများ၊ သံပရာ
ရည်တစ်ဇန်း နှင့်နှစ်ဦးဆီ တစ်ဇန်း ရောစပ်၍ တစ်နှုံ ၂
ကြမ်သောက်သုံးခြင်း၊ ဖီးကြမ်းငှက်ပျောသီးအား ပါတ်စာ
အဖြစ်စားခြင်း၊ ဝမ်းကိုက်ရောဂါပျောက်ကင်းကာစတွင်
စတုမရူ မှိုးဝဲခြင်း။





ကံ၊ စိတ်၊ ဥတု၊ အာဟာရ
ဟူသည့် သမဂ္ဂာန် (၄) ပါးကို
ညီညွတ်မျှတစွာ ထိန်းသိမ်း နေထိုင်
ပြော လုပ်ကိုင် စားသောက်နှင့်မှ
သာလျှင် အာရောဂုံ ပရမံ လာဘံ
တည်းဟူသော ကျိုးမာခြင်းသုခကို
ရရှိခံစားနှင့်မည်သာ။



